



Citizen Action for Transparency (CAfT)

ဘောင်းဆုံမြို့နယ် ရေလုပ်ငန်းကဏ္ဍတွင်
အမျိုးသမီးများပါဝင်မှုနှင့်
အကျိုးသက်ရောက်မှုကို စွဲမြဲစိတ်ဖြာခြင်း



နိဒါန်း

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်သည် သမိုင်းကြောင်းအရ “ဘီလူးကျွန်း” ဟု လူသိများခဲ့သော ကျွန်းတစ်ကျွန်းဖြစ်ပြီး သံလွင်မြစ်၊ မုတ္တမပင်လယ်ကွေ့နှင့် ဘင်္ဂလားပင်လယ်အော်တို့ဖြင့် ဝန်းရံထားသည့် ဒေသတစ်ခုဖြစ်ပါသည်။ ဧရိယာ စတုရန်းမိုင် (၂၅၄) ကျော်ကျယ်ဝန်းပြီး မြစ်ချောင်းများ၊ ပင်လယ်ကမ်းရိုးတန်းများနှင့် ကျွန်းငယ်များ ပေါများသဖြင့် ငါးဖမ်းလုပ်ငန်းသည် ဒေသခံပြည်သူများ၏ အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်း ဖြစ်လာခဲ့ပါသည်။ သို့သော်လွန်ခဲ့သည့် နှစ်များအတွင်း ချောင်းဆုံမြို့နယ်ရှိ ရေလုပ်သားများသည် စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို ဘက်ပေါင်းစုံမှ ရင်ဆိုင်လာကြရသည်။ ငါးဖမ်းလိုင်စင်ကြေး သိသာစွာ မြင့်တက်လာခြင်း၊ လောင်စာဆီဈေးနှုန်း မတည်ငြိမ်ခြင်း၊ ဈေးကွက်မတည်ငြိမ်မှုနှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ငါးရရှိမှုလျော့နည်းလာခြင်း စသည့်အချက်များက ရေလုပ်သားများ၏ ဝင်ငွေ မတည်ငြိမ်မှုကို ဖြစ်ပေါ်စေပြီး ကြွေးမြီဝန်ထုပ်ဝန်ပိုး၊ စားနပ်ရိက္ခာဖူလုံမှု အားနည်းလာခြင်းနှင့် ရွှေ့ပြောင်းအလုပ်လုပ်ကိုင်မှု များပြားလာခြင်းတို့ကို ဖြစ်ပေါ်စေခဲ့သည်။ စစ်တမ်းကောက်ယူရရှိခဲ့သူ (၉၈) ဦးအနက် အမျိုးသမီး (၄၃) ဦး (၄၄) ရာခိုင်နှုန်း ပါဝင်နေပြီး ရေလုပ်ငန်းကွင်းဆက်တွင် အမျိုးသားများနှင့် တန်းတူအရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေမှုကို ပြသနေပါသည်။ အထူးသဖြင့် ရေလုပ်ငန်းကဏ္ဍတွင် ပါဝင်နေကြသော အမျိုးသမီးရေလုပ်သားများသည် အဆိုပါစိန်ခေါ်မှုများကြောင့် ပို၍ ထိခိုက်လွယ်သည့် အခြေအနေတွင် ရှိနေသည်ကို တွေ့ရှိရပါသည်။ အမျိုးသမီးများသည် ငါးဖမ်းဆီးမှုစတင်သည့် အချိန်မှစ၍ ပြုပြင်ထုတ်လုပ်ခြင်းနှင့် ရောင်းချသည်အထိ လုပ်ငန်းကွင်းဆက်တစ်ခုလုံးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသော်လည်း ဝင်ငွေနည်းပါးမှု၊ အလုပ်ချိန်ပိုများမှု၊ ပညာရေးအဆင့်နိမ့်ကျမှုနှင့် တန်ဖိုးမြင့်ထုတ်ကုန်ထုတ်လုပ်နိုင်မှု အားနည်းချက်များကြောင့် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဖိအားများကို ပို၍ ခံစားနေကြရသည်။



Citizen Action for Transparency (CAfT) အဖွဲ့၏ လေ့လာတွေ့ရှိချက်သည် ချောင်းဆုံမြို့နယ်ရှိ ရေလုပ်သား (၉၈) ဦးထံမှ ကောက်ယူရရှိသော အချက်အလက်များကို အခြေခံ၍ ရေးသားထားခြင်းဖြစ်သည်။ ထိုဒေသတွင် ငါးဖမ်းလုပ်ငန်း၊ ငါးပိ၊ ငါးခြောက်နှင့် အခြားရေထွက်ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းသည် စီးပွားရေးကဏ္ဍတွင် အဓိက အစိတ်အပိုင်းတစ်ခုဖြစ်လာသည်။ အမျိုးသမီးများသည် ရေလုပ်ငန်းတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေကြပြီး ၎င်းတို့၏ အလုပ်အကိုင်အခွင့်အလမ်း စိန်ခေါ်မှုများနှင့် စီးပွားရေးအခွင့်အလမ်းများကို ယခုစစ်တမ်းမှတစ်ဆင့် စနစ်တကျလေ့လာခဲ့ပါသည်။ အဆိုပါအစီရင်ခံစာသည် ချောင်းဆုံမြို့နယ် အမျိုးသမီးရေလုပ်သားများ၏ ပါဝင်မှုနှင့် ၎င်းတို့အပေါ် သက်ရောက်မှုများကို ခွဲခြမ်းစိတ်ဖြာရန် ရည်ရွယ်ပါသည်။ အမျိုးသမီးများ၏ ပါဝင်ဖွဲ့စည်းမှု၊ ပညာရေးအဆင့်၊ ဝင်ငွေ၊ အလုပ်ချိန်၊ စိန်ခေါ်မှုများနှင့် အရင်းအမြစ်ရရှိမှုဆိုင်ရာ အချက်အလက်များကို စုဆောင်းခဲ့သည်။ ထိုလေ့လာမှုသည် အမျိုးသမီးများ၏ စီးပွားရေးအခွင့်အလမ်းများ မြှင့်တင်ရန်၊ ကျား/မတန်းတူညီမျှမှုကို မြှင့်တင်ရန် လိုအပ်သော မူဝါဒများနှင့် ပံ့ပိုးမှုများကို ဖော်ထုတ်ရန် ရည်မှန်းထားသည်။ ရေလုပ်ငန်းသည် ချောင်းဆုံမြို့နယ်၏ စီးပွားရေးနှင့် လူမှုဘဝအတွက် အရေးပါသော အခန်းကဏ္ဍတစ်ခုဖြစ်နေပြီး အမျိုးသမီးများသည် လေ့ပေါ်တွင် ပိုက်ကူချခြင်း၊ ငါးဖြတ်ခြင်း၊ ငါးပိ/ငါးခြောက် ထုတ်ကုန်လုပ်ငန်းများ တွင် ပါဝင်လျက်ရှိသည်။ သို့သော် လူမှုဓလေ့ထုံးတမ်းများ၊ အရင်းအမြစ်ရရှိမှု ကန့်သတ်ချက်များနှင့် ဈေးကွက်ချိတ်ဆက်မှု အားနည်းခြင်းတို့ကြောင့် ၎င်းတို့၏ အလားအလာများကို အပြည့်အဝဖော်ဆောင်နိုင်ခြင်းမရှိသေးပေ။ ယခုအစီရင်ခံစာသည် အဆိုပါကန့်သတ်ချက်များကို ကျော်လွှားရန်နှင့် အမျိုးသမီးများ စီးပွားရေးကဏ္ဍတွင်ပါဝင်နေခြင်းကို အားပေးရန် လိုအပ်သော နည်းလမ်းများကို အကြံပြုထားပါသည်။



တွေ့ရှိချက်များ


၁။ လူဦးရေနှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍ

(က) ငါးဖမ်းလုပ်ငန်းတွင် အမျိုးသမီးပါဝင်မှု

ရေလုပ်ငန်းကဏ္ဍတွင် ပါဝင်နေသော အမျိုးသမီးများ၏ အသက်အရွယ်ဖြန့်ကျက်မှုကို ယခုအစီရင်ခံစာ၌ ပြသထားသည်။ အသက်အရွယ်ပုံစံကို သိရှိခြင်းဖြင့် လုပ်အားအမျိုးအစားကို “လူငယ်အမျိုးသမီး များက လွှမ်းမိုးနေသလား” သို့မဟုတ် “အသက်အရွယ်ကြီးသူများက လွှမ်းမိုးနေသလား” ဆိုသည်ကို ညွှန်ပြပေးနိုင်ကာ ထုတ်လုပ်မှု၊ နည်းပညာအသစ်များနှင့် လိုက်လျောညီထွေဖြစ်မှု၊ ရေရှည်တည်တံ့မှုတို့ကို ထိခိုက်စေနိုင်သည်ဆိုသည့်အချက်ကို လေ့လာဆန်းစစ်နိုင်မည်ဖြစ်သည်။

စစ်တမ်းအရစုစုပေါင်းဖြေဆိုသူ (၄၃)ဦးထဲတွင် အမျိုးသမီးလူငယ်အချိုးအစားသည် သက်ကြီး(၆၀)နှစ် အချိုးအစားနှင့် အတူတူဖြစ်နေသည်ကို တွေ့ရှိရသည်။ အမျိုးသမီးများတွင် လူလတ်ပိုင်း (၃၁-၅၀) နှစ် အရွယ် (၅၈) ရာခိုင်နှုန်းရှိနေပြီး လူငယ်ပါဝင်မှုသည် (၁၂) ရာခိုင်နှုန်းသာ ရှိနေခြင်းကြောင့် အမျိုးသမီး လူငယ်များသည် ရေလုပ်ငန်းအပေါ် စိတ်ဝင်စားမှု လျော့နည်းနေကြောင်း ပြသနေသည်။

ထိုအချက်သည်ရေရှည်တွင် အမျိုးသမီးရေလုပ်သားအင်အား ပြတ်လပ်မှု ဖြစ်ပေါ်နိုင်ချေရှိပြီး မိသားစု လုပ်ငန်းဆက်ခံမှု ပျက်ပြားနိုင်သည်။ ရေလုပ်ငန်းကဏ္ဍတွင် စိတ်ဝင်စားမှုရှိမနေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများရှားပါးလာခြင်းနှင့်အတူ ပြည်တွင်း/ပြည်ပနေရာများသို့ သွားရောက် လုပ်ကိုင်နေကြခြင်းကို ညွှန်းဆိုနေပါသည်။




ပုံ(၁) အသက်အပိုင်းအခြားအလိုက်ကောက်ယူရရှိခဲ့သောအမျိုးသမီးဦးရေ

(ခ) အမျိုးသမီးများ၏ ပညာရေးကဏ္ဍ

ရေလုပ်ငန်းကဏ္ဍရှိ အမျိုးသမီးများ၏ ပညာရေးအဆင့်သည် ကျွမ်းကျင်အလုပ်များလုပ်ကိုင်နိုင်မှု၊ လေ့ကျင့်သင်ကြားရယူနိုင်မှု၊ ဆုံးဖြတ်ချက်ချမှတ်ခြင်းတွင် ပါဝင်နိုင်မှုကို အကဲဖြတ်ရာ၌ အရေးကြီး ပါသည်။ စစ်တမ်းအရ အမျိုးသမီးဖြေဆိုသူများသည် လူငယ်မှ သက်ကြီးအရွယ်အထိ ပါဝင်ပြီး ပညာရေးအဆင့်မှာ မူလတန်းနှင့် အလယ်တန်းအဆင့်တွင် အများဆုံးရှိကြသည်။ အမျိုးသမီးများတွင် မူလတန်းအဆင့် (၆၁) ရာခိုင်နှုန်း ရှိနေသည်။ အဆင့်မြင့်ပညာရေး (၁၅.၇) တွင် အမျိုးသမီး (၂) ရာခိုင်နှုန်းသာ ရှိနေခြင်းက ပညာနိမ့်ပါးမှုကြောင့် ကျွမ်းကျင်မှု မရှိခြင်း၊ ဈေးကွက် စီမံခန့်ခွဲမှု အားနည်း ခြင်း နှင့် နည်းပညာအသုံးချနိုင်မှု နည်းပါးခြင်းကို ဖြစ်ပေါ်စေသည်။

ရလဒ်အနေဖြင့် အမျိုးသမီးများသည် တန်ဖိုးမြင့်ထုတ်ကုန်ဖန်တီးမှုတွင် ပါဝင်နိုင်ချေနည်းပါးပြီး မိသားစု စားဝတ်နေရေးကို ထိခိုက်စေနိုင်သည်။ ဖြေဆိုသူအမျိုးသမီးများအနက် စာအရေး/အဖတ်မလုပ်နိုင်သူ၊ ဘုန်းတော်ကြီးသင်ပညာရေးနှင့် မူလတန်းအဆင့်ရှိသူသည် (၇၂) ရာခိုင်နှုန်းရှိပြီး ပညာရေး နိမ့်ကျမှုများပြားနေခြင်းသည် စီးပွားရေးအခက်အခဲများကို ဖြစ်ပေါ်စေကာ အမျိုးသမီးများအနေဖြင့် ပညာသင်ကြားခွင့်များ ဆုံးရှုံးနေခြင်းကိုလည်း တွေ့မြင်ရနိုင်သည်။ ထို့ကြောင့် ပညာရေးအစီအစဉ်များ သို့မဟုတ် ရိုးရှင်းသော လေ့ကျင့်ရေးနည်းပညာများ လိုအပ်ကြောင်း ညွှန်ပြနေသည်။




ပုံ (၂)။ ပညာအရည်အချင်း အလိုက်ဖြေဆိုသူ အမျိုးသမီးဦးရေ (ရာခိုင်နှုန်း)

၂။ အမျိုးသမီးများ၏ ငါးဖမ်းလုပ်ငန်းအပေါ်အကျိုးသက်ရောက်မှု


(က) ဝင်ငွေကွာဟမှုနှင့် အလုပ်ချိန်

ချောင်းဆုံမြို့နယ်ရှိ အမျိုးသမီးရေလုပ်သားများသည် ငါးဖမ်းလုပ်ငန်း၊ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းနှင့် ဈေးကွက်ချိတ်ဆက်မှုများတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ကောက်ယူရရှိသည့် အချက်အလက်များအရ ၎င်းတို့၏ တစ်ရက်ဝင်ငွေမှာ အများအားဖြင့် ကျပ် (၅,၀၀၀)မှ (၃၀,၀၀၀) အတွင်းရှိသည်။ ထို့ပြင် အလုပ်ချိန်မှာ (၈) နာရီမှ (၁၂) နာရီအထိ အလုပ်လုပ်သူသည် (၄၂) ရာခိုင်နှုန်း အထိရှိပြီး (၁၂) နာရီ နှင့်အထက် အလုပ်လုပ်သူသည် (၂၆) ရာခိုင်နှုန်းရှိနေသော်လည်းအချို့မှာ အိမ်မှုကိစ္စများနှင့်ပူးတွဲ၍ ဝင်ငွေသီးသန့် ရှိမနေသည်ကိုတွေ့ရသည်။

အမျိုးသမီးများသည် အမျိုးသားများထက် ဝင်ငွေ နည်းပါးသော်လည်း အလုပ်ချိန်ပိုများနေသည်ကို တွေ့ရှိရသည်။ ထိုကွာဟမှုမှာ အမျိုးသမီးများ၏ စီးပွားရေး ကိုယ်ပိုင်ဆုံးဖြတ်နိုင်မှုနှင့် မိသားစု စားဝတ်နေရေးကို ထိခိုက်စေသည်။ ဥပမာ- ငါးဖမ်း လုပ်ငန်း အချိန်ပိုင်းဖြစ်နေခြင်း (၈၄) ရာခိုင်နှုန်း နှင့် တစ်နှစ်ပတ်လုံး ငါးဖမ်းမရခြင်း (၆၀) ရာခိုင်နှုန်းကြောင့် ဝင်ငွေမတည်ငြိမ်မှုရှိနေပြီး အမျိုးသမီးများအတွက် ပိုမိုဆိုးရွားစေပါသည်။ ရလဒ်အနေဖြင့် အမျိုးသမီးများသည် အိမ်မှုကိစ္စလုပ်ငန်းများအပြင် ရေလုပ်ငန်းများကို လုပ်ဆောင်ရခြင်းကြောင့် ဖိအားမြင့်မားစေနိုင်သည်။




ပုံ(၃) တစ်ရက်အလုပ်ချိန်အရဖော်ပြထားသောအမျိုးသမီးဦးရေ (ရာခိုင်နှုန်း)



ပုံ (၄) တစ်ရက်ဝင်ငွေအရ နှိုင်းယှဉ်ပြထားသောဦးရေ (ရာခိုင်နှုန်း)


အမျိုးသမီးများသည် လှေပေါ်လိုက်ပါ၍ ပိုက်ကူချခြင်း၊ ခဲကိုင်ခြင်း၊ ငါးဖြုတ်ခြင်းကဲ့သို့သော ရေလုပ်ငန်းများတွင်ပါဝင်ကြသော်လည်း ငါးဖမ်းလိုင်စင်နှင့် ချေးငွေများကို အမျိုးသားနာမည်ဖြင့်သာ ရယူကြရသည်။ ရေလုပ်သားအဖွဲ့များတွင် အမျိုးသမီးများပါဝင်မှုနည်းပါးပြီး လူမှုစလေ့ထုံးတမ်းများနှင့် ဦးဆောင်သူ အမျိုးသားများ၏ မပါဝင်စေလိုမှုကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ ကန့်သတ်ခံနေရသည်။ ရေလုပ်ငန်း၏အဓိက စိန်ခေါ်မှုများမှာ လောင်စာဆီဈေးနှုန်းမြင့်တက်မှု၊ ငါးဖမ်းလိုင်စင်ကြေးမြင့်မားမှု၊ ရာသီဥတုပြောင်းလဲမှုနှင့် ငါးဖမ်းဆီးရရှိမှု နည်းပါးခြင်းတို့ကို ဖြစ်ပေါ်စေပြီး အဆိုပါစိန်ခေါ်မှုများသည် အမျိုးသမီးများအပေါ် ပိုမိုထိခိုက်မှုရှိကာ ဝင်ငွေကျဆင်းမှုနှင့် ကုန်ကျစရိတ်များပြားမှုကို ဖြစ်ပေါ်စေသည်။



ပုံ (၅) အမျိုးသမီးများ ဖြေကြားချက်အရ လှေပေါ်လိုက်ရန်မလို/လိုက်ခွင့်ရှိ/မရှိ ဦးရေ




ပုံ (၆) လှေပေါ်တွင်ဆောင်ရွက်ရသောအလုပ်အမျိုးအစားအလိုက် လုပ်ကိုင်ရသည့် အမျိုးသမီးဦးရေ



ပုံ (၇) အမျိုးသား/သမီး/ဂြိုဟ်နာမည် အလိုက်ငါးဖမ်းလိုင်စင်ပြုလုပ်ခြင်းနှင့်ချေးငွေယူသူဦးရေ

စစ်တမ်းကောက်ယူရာတွင် သင်တန်းများလိုအပ်မှုမရှိဟု ဖြေဆိုကြသော်လည်း ယခင်က သင်တန်း များမရှိခဲ့သည့်အတွက် ကျွမ်းကျင်မှုမြှင့်တင်ရန် လိုအပ်နေသည်။ အမျိုးသမီးများသည် ရေလုပ်ငန်းတွင် အရေးပါသောကဏ္ဍမှ ပံ့ပိုးကူညီပေးနေသော်လည်း ကျား/မတန်းတူညီမျှမှု အားနည်းနေပြီး ချေးငွေ ပံ့ပိုးမှု၊ ဈေးကွက်ချိတ်ဆက်မှုနှင့် အားပေးတိုက်တွန်းမှုများဖြင့် ၎င်းတို့၏ စီးပွားရေးအခွင့်အလမ်းများကို မြှင့်တင်ပေးရန် လိုအပ်နေသည်။ ထိုခွဲခြမ်းစိတ်ဖြာမှုသည် အမျိုးသမီးများ၏ ပါဝင်မှုကို ပိုမိုအားကောင်းစေရန်နှင့် ဒေသစီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူပြုရန် ရည်ရွယ်ပါသည်။




ပုံ (၈) ယခင်သင်တန်း ရှိ/မရှိ၊ ယခုလို/မလို နှင့်ပါတ်သက်၍ဖြေဆိုသူဦးရေ



Source - AI

(ခ) ချေးငွေဝန်ထုပ်ဝန်ပိုး


ကောက်ယူရရှိသည့် အချက်အလက်များတွင် ရေလုပ်သား (၆၅) ရာခိုင်နှုန်းသည် ချေးငွေရယူနေရပြီး ပုဂ္ဂလိက အသေးစားချေးငွေလုပ်ငန်းမှ (၂၅) ရာခိုင်နှုန်း မှီခိုနေရသည်။ အမျိုးသမီးများတွင် ပညာရေးနှင့် ကျွမ်းကျင်မှု နည်းပါးခြင်းကြောင့် ချေးငွေရယူနိုင်ချေ နည်းပါးပြီး အတိုးနှုန်း မြင့်မားသော ချေးငွေ မှီခိုရမှု ပိုများနိုင်သည်။ ထိုအချက်က ကြွေးမြီ သံသရာ တွင် အမျိုးသမီးများ ပို၍ ကြုံတွေ့နိုင်ချေ ရှိပြီး မိသားစု ၏ ငွေကြေးတည်ငြိမ်မှုကို ပျက်ပြားနိုင်ပါသည်။



ပုံ (၉) ချေးငွေ ယူ/မယူ နှင့် ပုဂ္ဂလိက ချေးငွေအပေါ်မှီခိုနေရသည့် ဦးရေ (ရာခိုင်နှုန်း)

(ဂ) ကုန်ကျစရိတ် နှင့် လိုင်စင်ကြေး မြင့်တက်မှု


လိုင်စင်ကြေးမြင့်တက်မှု ရှိ/မရှိ မေးမြန်းရာ (၅၆) ရာခိုင်နှုန်းက လိုင်စင်ကြေးမြင့်တက်မှုရှိသည်ဟု ဖြေဆို ထားပြီး (၄၄) ရာခိုင်နှုန်းက လောင်စာဆီဈေးနှုန်း မြင့်တက်သည်ဟု ဖြေဆိုထားခြင်းကြောင့် အမျိုးသမီး များအတွက် ကုန်ကျစရိတ်ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည်။ အမျိုးသမီးများသည် ရောင်းချမှုအပိုင်းတွင် ပါဝင် မှုများသောကြောင့် ဈေးကွက်မတည်ငြိမ်မှု (၂၇) ရာခိုင်နှုန်းနှင့် ငါးဈေးနှုန်းလျော့ကျမှု (၂၃) ရာခိုင်နှုန်း က ဝင်ငွေလျော့နည်းမှုဖြစ်စေကာ စီးပွားရေးရှင်သန်မှုကို ခက်ခဲစေပါသည်။



ပုံ (၁၀) စီးပွားရေးရှင်သန်မှုကို ခက်ခဲစေသည့် အကြောင်းအရာများကိုဖြေဆိုသူဦးရေ (ရာခိုင်နှုန်း)

(ဃ) တန်ဖိုးမြင့်ထုတ်ကုန် ထုတ်လုပ်မှုအားနည်းချက်

စစ်တမ်းကောက်ယူခဲ့သူအားလုံးအနက် တန်ဖိုးမြင့်ထုတ်ကုန် မရှိဟုဖြေဆိုသူ (၈၇) ရာခိုင်နှုန်းရှိနေပြီး ရှိသည်ဟု ဖြေဆိုသူ (၁၃) ရာခိုင်နှုန်းအနက် ငါးခြောက်လုပ်ငန်း (၇၇) ရာခိုင်နှုန်း လုပ်ကိုင်သည်ကို တွေ့ရှိရသည်။ အမျိုးသမီးများသည် ပြုပြင်မှုအပိုင်းတွင် ပါဝင်မှုများကြသော်လည်း အတန်းပညာနှင့် နည်းပညာ အားနည်းချက်များကြောင့် တန်ဖိုးမြင့်ထုတ်ကုန် (ဥပမာ - ငါးပိ၊ ငံပြာရည်) ထုတ်လုပ်နိုင်ချေနည်းပါးပြီး ကုန်ကြမ်းရောင်းချမှု ပိုမိုများပြားကာ အမျိုးသမီး၏ ဝင်ငွေအခွင့်အလမ်းများ ဆုံးရှုံးမှု ဖြစ်စေသည်။




ပုံ(၁၁)တန်ဖိုးမြင့်ထုတ်ကုန်ရှိ/မရှိဖြေဆိုသူဦးရေနှင့် ငါးခြောက်လုပ်ငန်းလုပ်ကိုင်သူ ဦးရေ (ရာခိုင်နှုန်း)

၃။ လူမှုရေးနှင့် ကျန်းမာရေး သက်ရောက်မှုများ

(က) မိသားစုဝင်များ ရွှေ့ပြောင်းလုပ်ကိုင်မှု

ဖြေဆိုသူအားလုံးအနက်မှ (၄၀) ရာခိုင်နှုန်း၏ မိသားစုဝင်များသည် ပြည်တွင်း/ပြည်ပသို့ ရွှေ့ပြောင်း လုပ်ကိုင်နေကြရပါသည်။ အမျိုးသမီးများအတွက် ထိုသို့ရွှေ့ပြောင်းမှုက မိသားစုတာဝန်ယူမှု ကိုပိုမိုများပြားလာစေပြီး ကလေး ပြုစုမှု၊ အိမ်တွင်းလုပ်ငန်း နှင့် ရေလုပ်ငန်းတို့မှာ ချိန်ခွင်လျှာ မမျှတမှုကို ဖြစ်စေပါသည်။ ရလဒ်အနေဖြင့် အမျိုးသမီးများ၏ စိတ်ဖိစီးမှုနှင့် ကျန်းမာရေး ပြဿနာများမြင့်မားလာနိုင်ပါသည်။




ပုံ (၁၂) ပြည်တွင်း/ပ သို့သွားရောက်အလုပ်လုပ်ကိုင်သူဦးရေ(ရာခိုင်နှုန်း)

(ခ) စားနပ်ရိက္ခာဖူလုံမှု နှင့် ကျန်းမာရေး

အမျိုးသမီးများသည် ဝင်ငွေနည်းပါးခြင်းနှင့် အလုပ်ချိန်ပိုများနေခြင်းကြောင့် မိသားစုစားဝတ်နေရေး အတွက် တိုက်ရိုက်တာဝန်ယူမှုများရှိနေသည်ကို လေ့လာတွေ့ရှိရသည်။


ဖြေဆိုသူများအနက် ရာသီဥတုပြောင်းလဲမှု (၂၃)ရာခိုင်နှုန်း ရှိနေခြင်း နှင့် ဈေးကွက်အခက်အခဲများ ရှိနေခြင်းတို့ကြောင့် စားနပ်ရိက္ခာ မလုံလောက်မှုဖြစ်စေပြီး အမျိုးသမီးနှင့် ကလေးငယ်များအတွက် အာဟာရချို့တဲ့မှု မြင့်မားနေသည်။ ထို့အပြင် အလုပ်ချိန်ပိုများနေခြင်းက ကျန်းမာရေးထိခိုက်မှုကို ဖြစ်စေနိုင်သည်။



ပုံ (၁၃) ရေလုပ်ငန်းတွင်ရင်ဆိုင်နေရသောအခက်အခဲများအလိုက်ဖြေဆိုသူဦးရေ (ရာခိုင်နှုန်း)

(ဂ) ရေလုပ်ငန်းအဖွဲ့အစည်းအတွင်းအမျိုးသမီးပါဝင်မှု အားနည်းခြင်း

ရေလုပ်သား အဖွဲ့အစည်းမရှိဟု ဖြေဆိုသူ (၆၅) ရာခိုင်နှုန်း ရှိနေခြင်းက အမျိုးသမီးများအတွက် စုပေါင်း ဖြေရှင်းမှုယန္တရား ပျောက်ဆုံးမှုကို ဖြစ်စေပါသည်။ အမျိုးသမီးဦးဆောင်သော အဖွဲ့များ မရှိခြင်းက အမျိုး သမီးအခွင့်အရေး နှင့် ကာကွယ်မှုအပိုင်းများကို ပံ့ပိုးမှု နည်းပါးလာစေသည်။



ပုံ (၁၄) ရေလုပ်သားအဖွဲ့ရှိ/မရှိဖြေဆိုသူဦးရေ (ရာခိုင်နှုန်း)

၄။ အဓိက စိန်ခေါ်မှုများနှင့် ရေရှည် သက်ရောက်မှုများ

အမျိုးသမီးများအပေါ် အဓိက စိန်ခေါ်မှုများမှာ ပညာရေးပိုင်းတွင် အားနည်းမှု၊ ကုန်ကျစရိတ်မြင့်တက်မှုနှင့် ဈေးကွက်မတည်ငြိမ်မှုတို့ဖြစ်ကြသည်။ ရေရှည်တွင် အဆိုပါသက်ရောက်မှုများက အမျိုးသမီးများ ၏ လွတ်လပ်စွာ စီးပွားရေးလုပ်ဆောင်မှုကို ပျက်ပြားစေခြင်း၊ မိသားစုတွင်း မတည်ငြိမ်မှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို နှေးကွေးစေခြင်း စသည်တို့ကို ဖြစ်ပေါ်စေနိုင်သည်။ ထို့အပြင် ရာသီဥတုပြောင်းလဲခြင်းက ငါးသယံဇာတရရှိမှုကို လျော့နည်းစေပြီး အမျိုးသမီးများ၏ ရောင်းချမှုအပိုင်းကို ထိခိုက်မှုပိုများလာနိုင်ပါသည်။



၅။ အကြံပြုချက်များနှင့် အလားအလာ

ချောင်းဆုံမြို့နယ်ရှိ အမျိုးသမီးရေလုပ်သားများသည် လုပ်ငန်းကွင်းဆက်၏ အရေးပါသော အစိတ်အပိုင်းတွင် ရှိနေသော်လည်း "အလုပ်ချိန်များပြီး ဝင်ငွေနည်းပါးခြင်း" ဟူသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးထားရသည်။ ဤအစီရင်ခံစာတွင် ဖော်ပြထားသည့်အတိုင်း အမျိုးသမီးများအတွက် ငွေကြေး ပံ့ပိုးမှု၊ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများ (နည်းပညာ)၊ တန်ဖိုးမြင့် ထုတ်ကုန် ထုတ်လုပ်နိုင်ရေး နှင့် အမျိုးသမီးဦးဆောင်သော အဖွဲ့အစည်းများ လိုအပ်နေပါသည်။ သက်ဆိုင်ရာဒေသအစိုးရ၊ အရပ်ဘက် အဖွဲ့အစည်း နှင့် အလှူရှင်များ ပူးပေါင်း၍ ကျား/မ မညီမျှမှု လျှော့ချရန် မူဝါဒချမှတ်ပါက အမျိုးသမီးများသည် ရေလုပ်ငန်းကဏ္ဍတွင် ပိုမိုရှင်သန်တိုးတက်နိုင်မည် ဖြစ်ပါသည်။ ယခုခွဲခြမ်းစိတ်ဖြာချက်သည် အထက်ပါအစီရင်ခံစာတွင် ဖော်ပြထားသည့် အချက်အလက်များကို အခြေခံ၍ ပြုလုပ်ထားပြီး အမျိုးသမီးရေလုပ်သားများ၏ ရေရှည်ရှင်သန်ရပ်တည်ရေးကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ပါသည်။

ငါးဖမ်းလုပ်ငန်းကဏ္ဍတွင်လုပ်ကိုင်ဆောင်ရွက်နေသောအမျိုးသမီးတို့၏ လူမှုစီးပွားဘဝ မြှင့်တင်နိုင်ရန် အတွက် -

- ၁။ အမျိုးသမီးများအတွက် တန်ဖိုးမြင့်ထုတ်ကုန်ထုတ်လုပ်မှုနည်းပညာနှင့် ဈေးကွက်စီမံခန့်ခွဲမှုသင် တန်းများ ပံ့ပိုးပေးရန်။
- ၂။ အတိုးနှုန်းသက်သာသော တရားဝင်ချေးငွေများ ရရှိအောင် ချိတ်ဆက်ပေးခြင်းဖြင့် အတိုးများသောပုဂ္ဂလိကချေးငွေများ၏ အန္တရာယ်မှ ကာကွယ်ပေးရန်။
- ၃။ အမျိုးသမီးများ၏ ဦးဆောင်မှုပါဝင်သော ရေလုပ်သားအဖွဲ့အစည်းများ ဖွဲ့စည်းပေးပြီး စုပေါင်းအင်အား ဖြင့် ဈေးကွက်အခက်အခဲများကို ဖြေရှင်းနိုင်ရန် လိုအပ်နေပါသည်။

